

---

# ABCUSA Call to Prayer for Myanmar 2021



---

## ကျွန်ုပ်ဆုတောင်း

အသက်ရှင်တော်မူ၍အဖိနှိပ်ခံတို့ရဲ့ငိုကြွေးဆုတောင်းသံကိုနားညောင်းနှော်မူသောဘုရား၊

ကိုယ်တော်ဟာဖန်ဆင်းရှင်ဘုရား၊

အရာခပ်သိမ်းကိုထိမ်းချုပ်ထားတဲ့ဘုရားဖြစ်တာကိုဝန်ခံလျက်ရှေ့တော်မှောက်သို့တိုးဝင်ဆုတောင်းပါ၏။

အကျွန်ုပ်အပြစ်ရှိသမျှဝန်ချတောင်းပန်လျက်ဒီဆုတွေကိုတောင်းလျှောက်တဲ့အခါကိုယ်တော်နားညောင်းတော်မူပါ။

အရှင်ဘုရားအကျွန်ုပ်တို့မြန်မာပြည်ကြီးကိုကောက်ကျစ်ရုပ်မာလွန်းတဲ့ဒီစစ်အစိုးရလက်အောက်ကလွတ်မြောက်စေပါ။ကိုယ်တော်အခွင့်ပေးထားလို့သာအုပ်ချုပ်ခွင့်ကိုသူတို့ရနေတယ်ဆိုတာယုံကြည်သလိုကိုယ်တော်သည်သာကျွန်တော်တို့ကိုလွတ်မြောက်စေနိုင်တယ်လို့ယုံကြည်လို့ကိုယ်တော်ရဲ့ရှေ့တိုးဝင်တောင်းလျှောက်ပါတယ်။

မေတ္တာတော်ရှင်ဘုရားငြိမ်းချမ်းစွာဆန္ဒထုပ်ဖော်နေကြတဲ့ပြည်သူတစ်ယောက်စီတိုင်းကိုကိုယ်တော်ခွန်အားပေးပါ။စိတ်ဝိညာဉ်ရဲ့ခွန်အား၊ဥဏ်ပညာခွန်အားကာယခွန်အားအသီးသီးပေးလျက်အရေးတော်ပုံအောင်သည်အထိလုပ်ဆောင်နိုင်ဖို့ခွန်အားပေးပါ။

ဒီစစ်ခေါင်းဆောင်တွေနောင်တယပြီးပြည်သူ့ကိုပြန်တောင်းပန်မယ်ဆိုရင်လည်းခွင့်လွှတ်နိုင်တဲ့ခွန်အားကိုပေးပါ။နောင်တမရဘဲဆက်ပြီးခေါင်းမာနေမယ်ဆိုရင်လည်းဖာရောဘုရင်နဲ့သူ့စစ်တပ်ကိုပင်လယ်အောက်မှာမြှုပ်ပစ်လိုက်သလိုသူတို့ကိုကျွန်တော်တို့ရဲ့အသက်တာထဲကဖယ်ရှားပေးပါ။

နိုင်ငံသားတစ်ယောက်အနေနဲ့ဘယ်လိုအသက်ရှင်ရမယ်ဆိုတာကိုဒီအတွေ့အကြုံကနေသင်ပေးနေလို့လည်းကျေးဇူးတင်ပါတယ်။

အသင်းတော်အသီးသီးကိုလည်းကိုယ်တော်ခွန်အားပေးပါ။

တိုင်းပြည်ရဲ့လှုပ်ရှားမှုထဲမှာဦးဆောင်ပါဝင်လျက်ပြည်သူတရပ်လုံးကိုအလင်းပေးနိုင်ဖို့ကိုယ်တော်မစပါ။

အသက်ဆုံးပါးသွားတဲ့သားငယ်သမီးငယ်တွေနဲ့တကွပြည်သူတစ်ယောက်စီတိုင်းရဲ့မိသားစုများကိုနှစ်သိမ့်လမ်းပြပါ။

ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူအယောက်စီတိုင်းကိုလည်းကိုယ်တော်ခွန်အားပေးလျက်နှိပ်စက်ညှဉ်းဆဲခြင်းတွေခံရတဲ့အချိန်မှာပင်လွတ်မြောက်မဲ့နေ့ကိုမြင်ယောင်ပြီးခံရနိုင်ဖို့ခွန်အားပေးပါ။

မေတ္တာတော်ရှင်အဖအေးချမ်းသာယာပြီးတရားမျှတခြင်ရရှိတဲ့တိုင်းပြည်ဖြစ်ဖို့ကျွန်တော်တို့တယောက်ချင်းစီကိုအသုံးပြုတော်မူပါ။

ဘာလုပ်ရမှန်မသိလို့ကိုယ်တော်ရှေ့လာဆုတောင်းတဲ့ကျွန်တော်မျိုးကိုလမ်းပြလျှက်အသုံးပြုတော်မူပါမည့်အကြောင်း

နှိပ်စက်ညှဉ်ဆဲခြင်းကိုခံလျက်ကားတိုင်ပေါ်မှာအသက်စွန့်၍ကယ်တင်တော်မူသောခရစ်တော်၏နာမ၌ဒီဆုအသီးသီးကိုတောင်းလျှောက်ပါတယ်

Oh living God, who listen the cry and the prayer of oppressed, we come before you, confessed that you are the creator and you control everything and pray to you. Please forgive all my sins, shortcomings and listen to my prayer and answer me.

Oh Lord, please free our country, Burma from this wicked military government. I believe that only because of your permission they got a chance to rule over us and I also believe that you are the only one who can free us from their oppression. So here we come before you and pray to you.

Loving God, please grant the physical strength, mental strength and spiritual strength to those who are peacefully demonstrating against this military leaders so that they can hang on and fight until we overcome this evil.

Grant us the strength of forgiveness to forgive them when these military leaders repent and turn their way around.

If they are stubbornly going to hang on to their evil deeds without repentance, please take them out of our lives as you buried the Pharaoh and his armies under the sea.

Thank you for teaching us how to live as a citizen out of this experience.

Empower all the churches in Burma, so that they can lead and participate in this struggle and be the light of the society.

Please grant peace to those who lost their love ones.

Please encourage those who are detained and persecuted so that they can envision the day that we will be free and endure all the tortures and suffering.

Loving God, use each and every one of us to establish the peaceful and just society. I come before you for I don't really know what to do, so I pray to you. Please guide me and use me.

We pray all these things in the name of Jesus who gone through all the suffering and sacrifice his life to save us.

Amen.

*Contributed by Rev. Dr. Maung Maung Htwe*

*President of the Burmese Christian Association of North America, Secretary of Myanmar Baptist Churches USA, Pastor of Overseas Burmese Christian Fellowship, Newton Center, Ma.*

